

အဗိပျာယ်ဝင် က၊ <a- deit be win> 含有……意思
 အဗိပျာယ်သက်ရောက် က၊ <a-deit be thet yaut> 意味着……
 အဗမ္မ န၊ I <a'd-ma'> 蛮横的习气、行为，无理的行为；～
 စရိုက် 恶习 / ～ စနစ် 强制的办法 II က၊ <a' d-ma'>
 强迫，蛮横，非法；～ ခိုင်းသည်။ 强迫干活。 / ～ နှိပ်စက်
 သည် 蛮横地欺压。
 အဗမ္မပြု က၊ <a' d-ma' pyu'> 强行
 အဗမ္မပြုကျင့် က၊ <a' d-ma' pyu' kyin'> 强奸，行非礼
 အဗမ္မမှု န၊ <a' d-ma' hmu'> 暴行
 အဗမ္မဝါဒိ န၊ <a' d-ma' wa di> 暴徒，歹徒
 အဗမ္မသမား န၊ <a' d-ma' dh-ma:> 蛮横者， 徒，歹徒
 အဗမ္မသိမ်းပိုက် က၊ <a' d-ma' thein: pait> 强占，强夺
 အဗုန် န၊ <a-dun'> ①(时间上的)长短；期限： အတိတ်၊အ
 နာဂတ်၊၊စလွန်ပွန် ~ သုံးပါး။ 过去、将来、现在三个时间 ②
 距离
 အဗုန်ခရီး န၊ <a-Jun' kh-yi:> (古)长途
 အဗုန်ရှည် က၊ <a- dhun' shei> ①永久，悠久： တရုတ်မြန်မာ
 ချစ်ကြည်ရေး ~ ပါစေ။ 中缅友谊万岁！ ②旅途远： ~
 သောခရီး 遥远的旅途
 အနတက္ကမ န၊ <a- na' tet k-ma'> = အနမတဂ္ဂ
 အနပုလ္လိင် န၊ <a' n-pon: lein> 中性名词
 အနမတဂ္ဂ I န၊ <a- na' m-tet ga'> 无数的，不计其数
 的，数不清的，无穷尽的 II န၊ <a-na m-tet ga'> 无
 数，不计其数： ကုန်ပစ္စည်းအလေအလွင့်တွေဟာ ~ ရှိတာပဲ။ 糟
 蹋了的货物不计其数。
 အနမတဂ္ဂသံသရာ န၊ <a-na' m-tet ga' than th-ya> [巴]无
 休止的轮回
 အနဝတတ်အိုင် န၊ <a- n- w- dat ain> = အနောတတ်အိုင်
 အနာပဆုပ် န၊ <a- na' p-hsout> = အနာပဆုပ်
 အနာပက်ခွက် န၊ <a-na' phet khwet> = အနာပက်ခွက်
 အနာမီး န၊ <a- na' mi:> = အနာမီး
 အနာ န၊ <a- na> ①疮，疖子 ②病 ③伤，伤口，创伤；疼
 处，心病；သူ့ ~ တည့်တည့်ပေါ်ကိုတုတ်နှင့်ရိုက်ချလိုက်နိုင်သူ။ 能
 够击中他的要害的人。 ④斑，疵，瑕； ဒီဝိန်က ~ ပါလို့ဈေး
 ကောင်းမရတူး။ 这个钻石有瑕，没卖上好价钱。
 အနာကူး က၊ <a-na ku:> (病)传染
 အနာကင်း န၊ <a-na gin: / a-n-gin:> 疮毒； ဤဆေးသည် ~
 ကိုသေစေနိုင်၏။ 这药能消除疮毒。
 အနာကင်းတက် က၊ <a- na gin: tet> = အနာကင်းထ
 အနာကင်းထ က၊ <a-na gin: hta'> (疮或伤口)红肿发炎
 အနာကင်းသေ က၊ <a-na gin: thei> (疮或伤口)消炎，消肿
 အနာကျ က၊ <a- na kya'> 得瘟病； ကြက်ဝတ်ဆိတ်နွားများ ~
 ရှိသေဆုံးနေကြ၏။ 鸡、猪、牛、羊得瘟病而死亡。
 အနာကျက် က၊ <a-na kyet> (疮、伤口)愈合； ~ ရန်လိုအပ်

သောအချိန် 伤口愈合所需时间 / ~ ဆေး 伤口愈合药
 အနာကြီးရောဂါ န၊ <a- na gyi: yaw: ga> 麻风病
 အနာကျမ်း က၊ <a-na kyun: / a-na kywan:> 病入膏肓； ~
 မုလ္လုမမာကိုဆေးရုံပို့သည်။ 病人的病已到了无法治疗的地步
 才送到医院去。
 အနာခံ က၊ <a- na khan> ①忍痛 ②放弃自己的利益，忍
 痛牺牲，舍己为人，肯吃亏； ~ မုအသာဝံရသည်။ 吃了苦，
 才能尝到甜。
 အနာခွဲစိတ် က၊ <a- na khwe: seit> 动手术
 အနာခွဲခွေး န၊ <a- na khwe: da:> 手术刀
 အနာဂတ န၊ <a-na g-ta'> [巴]未来，来世
 အနာဂတဝင် န၊ <a-na g-t-win> 弥勒降生经
 အနာဂတ်သဉ္ဇာန် န၊ <a-na g-dan tha' nyan> 预知，先知，
 先知先觉
 အနာဂါမိပိုလ် န၊ <a- na ga mi' pho> 【佛】阿那含果，不还
 果，指通过修行完全断除欲界的修惑而达到的果位，达
 到此位不再生还欲界
 အနာဂါမိမဂ် န၊ <a-na ga mi' met> 【佛】阿那含向，不还向，
 指正在最后断除欲界修惑并趋向不还果的修行者
 အနာဂတ် န၊ <a- na gat> ①[巴]未来，将来；前途； ~
 ကာလ 将来，未来 / ~ မျိုးဆက် 后代 / ~ ရေးမတွေးဝံ့စရာ
 前途不堪设想 ②过失，不是，仇恨； တယောက်နှင့်တယောက်
 ~ မထားပါနဲ့။ 不要互相仇恨。
 အနာဂတ်ထား က၊ <a- na gat hta:> 怀恨在心； အရူးအမိုက်
 အပေါ် ~ လို့ဘယ်ဖြစ်မလဲ။ 怎么能对一个不懂事的人记仇
 呢？
 အနာဂတ်ယူ က၊ <a- na gat yu> = အနာဂတ်ထား
 အနာဂါမ် န၊ <a-na gan> 【佛】不还向，指已趋向到达不再
 生还欲界的果位的修行者
 အနာငုပ် က၊ <a-na ngout> (病、疮、伤)潜伏
 အနာရုံ န၊ <a-n-zo> 脓疮
 အနာစက် န၊ <a-n-zet> 一种类似黄水疮的皮肤病
 အနာစိမ်း န၊ <a-n-zein:> 疖子
 အနာဆိုး န၊ <a-na zo:> 恶疮，毒疮
 အနာဆိပ်တက် က၊ <a-na hseit tet> 毒疮发作(全身发烫乃
 至昏厥)
 အနာဆွေး န၊ <a-na zwei: / a-n-hswei:> 久治不愈的疮
 အနာတကျည်း က၊ <a- na d-gyi:> 痛恨地，痛心疾首
 အနာတရ န၊ <a-na d-ya'> 伤，创伤； ဒဏ်ရာ ~ နှင့်စစ်သား
 受伤的士兵 / မော်တော်ကားမှောက်လို့အားလုံး ~ ဖြစ်ကုန်တယ်။
 因翻车都受伤了。
 အနာထပိဏ် န၊ <a-na d-bein> = အနာထပိဏ္ဍိက
 အနာထပိဏ္ဍိက န၊ <a- na hta' pein di' ka'> 阿那他宾底；
 阿那陀宾茶陀(相传佛陀在世时的一尊佛，原名 Suda-